

မြတ်ထွေ နာ **<myeit lut>** ① 盘一圈的发髻, 盘圈髻(见 **တပတ်လျှို့** 图) ② 一种古发式(参见 **မြတ်စို့** 图)

မြန် I နာ **<myan>** 快, 迅速, 敏捷, 灵敏: အသံထက် ~ ဘေးလေယာဉ် 超音速飞机 / ကျေနော်လက်ပတ်နာရီတေနကိုင်း ပိုစ် ~ နေတတ်။ 我的手表一天快五分钟。 / စိတ် ~ သည်လူ 性情急躁的人 / ထက် ~ ခြေ ~ ရှုံသည်။ 动辄打人。 **II** နာ **<myan>** **မြန်မာ** 的略称

မြန်ဆန် ကာ **<myan zan>** 快, 迅速: အလုပ်လုပ်ရာတွင်အလွန် ~ ၏ 工作很麻利。

မြန်ထက် ကာ **<myan htet>** = **မြန်ဆန်**

မြန်ရှိုး နာ **<myan hnon>** 速度

မြန်မာ နာ **<myan ma>** 缅甸: ~ ၁၁ 缅甸文 / ~ မြန်မာ 缅甸国

မြန်မာကိုယ် နာ **<myan ma hnget sein>** 【动】缅甸金额鵙 chloropsis cochinchinensis (chloropsis, Burmese)

မြန်မာပြု နာ **<myan ma byan>** 译成缅文的书籍(尤指从巴利文译成缅文的书籍)

မြန်မာဗုံ နာ **<myan ma hmu>** 缅甸民族文化; 缅甸风俗习惯

မြန်မြန်သေ့သေ့ ကာ **<myan myan thaw' dhaw>** 快速地, 雷厉风行地: သူကားစစ်သားပို့ ~ ၁၁: ~ သွားတတ် သောအကျင့်သည်။ 他不愧是个军人, 干什么动作都很利索。

မြန်ရှိုး နာ **<myan shein>** 速度: ~ တိုင်းတို့ယာ 测速仪

မြန်လူ နာ **<myan lu>** (古)陌生人

မြန်သုန္တ နာ **<myan than>** 敏捷, 灵敏, 快, 迅速: ~ ဘေး သူ 行动敏捷的人

မြေ I ကာ **<myan>** ① 赴, 往 ② 订婚 **II** ဒါ **<myan>** (合) 表示动作已完成的意思, 如: ကြ ~ စံ ~ စောင် ~ မြေ ~ ဖော် ~ သေး ~ သိုး ~ ဘေး ~ 等

မြေကြ ကာ **<myan: kywa>** 赴, 前往: ဘုရားဒေသဝာရီ ~ သည်။ 佛陀云游四方。/ နေမင်းလည်းအနောက်ကျွန်းသို့ ~ ခဲ့ပြီ။ 太阳已经西沉。/ မရကာန်းသို့ ~ လေပြီ။ 到阎王殿去了(见阎王)。

မြေးထွေ နာ **<myan: lu>** = **မြေးလူ**

မြေး ကာ **<myein/mein>** 津津有味, 味美可口, 对口味: ~ ရာဟင်းကောင်းခင်ရာဆွဲမျိုး။ (成)味美即佳肴, 相好即亲人。

မြေးချို့ ကာ **<myein khyo>** 香甜可口

မြေးက် ကာ **<myein set>** (罕) 吃得香

မြေးဇော် နာ **<myein zei>** 开胃药

မြေးဆို့ ကာ **<myein hsein>** 香酥可口

မြေးဆို့ ကာ **<myein hsein>** 津津有味

မြေးမြှတ် ကာ **<myein myat>** (罕) 津津有味, 可口: ~ ဘေး

စားဖျယ် 可口的食物

မြိုင်မြိုင် ကာ **<mein mein>** 津津有味: ~ လေးစားလိုက်သည်။ 津津有味地吃了一顿。/ အနေပညာပန်းဖူးပန်းငံကလေးများကို ~ ကြိုးရှုံးကြပါမြဲ။ 让我们好好欣赏欣赏文艺的花朵吧!

မြိုင်မြိုင်အိမ် ကာ **<mein mein i i>** 可口; 舒服, 舒畅: အထူးကို သိမ်းထိုက်သကဲ့သို့ ~ ထိုးဖြစ်သွား၏။ 使人感到心情极为舒畅。

မြိုင်ရည်ရှုံးရည် ကာ **<myein yei shet yei / mein yei shet yei>** 津津有味地: ~ စားနေသည်။ 津津有味地吃着。/ ~ ပြောနေသည်။ 说得津津有味。

မြိုင်ရှုံး ကာ **<myein shet / mein shet>** = **မြိုင်**

မြိုင်သက် ကာ **<myein thet / mein thet>** = **မြိုင်**

မြိုင် ကာ **<myout>** ① 沉没(水中); 埋入(土中): သဘေးကြိုး သည်ပင်လယ်ထဲ ~ သွား၏။ 轮船沉到海里去了。② 埋头于, 置身于……之中: တနေ့တနေ့မေမျှအပိုမ်အတွင်းသာ ~ နေရပါ၏။ 母亲成天都忙于家务事。③ 不知不觉地消失, 消声匿迹: လူတော်ထကို ~ သွားတယ်။ 消失在人群中。/ ဦးဘယာ ~ နေတာကြပြီ။ 吴巴消声匿迹已很久了。

မြိုင်ဗွုံ ကာ **<myout kwe>** 沉没, 隐没: နေလုံးကြီး ~ သွား ခဲ့ပြီ။ 太阳落山了。

မြိုင်ချက်သားကောင်း ကာ **<myout khyet tha: kaun>** 久未露面: ငင်ဗျားကိုမတွေ့ရတာကြပြီ။ ~ လူချောလား။ 好久未见, 你上哪儿去了。

မြိုင်ချည်ပေါ်ချည် ကာ **<myout khyi paw khyi>** 忽隐忽现, 时隐时现

မြိုင်တို့ ကာ **<myout tein>** 沉没, 埋没, 淹没, ~ နေသာ ရွှေးဟောင်းသီချင်း 失传了的古曲

မြိုင်နှစ် ကာ **<myout nit>** 沉没, 沉溺: လောကလေး ~ သွား၏။ 小船沉没了。

မွဲ နာ **<mwa'>** ① 粉碎; 松软; (糕点)酥脆: အသား ~ သည်။ 肉烂熟了。/ မွဲ ~ လျှိုင်တွင်းတူးရလွယ်သည်။ 土质松挖坑就容易。② 乱, 凌乱, 四处皆是: အခန်းထဲမှာပစ္စည်းတွေ ~ နေတာပဲ။ 屋子里东西凌乱不堪。/ ပွဲခွင်းထဲမှာလဲတွေ ~ နေတာပဲ။ 剧场中人很多。

မွဲစားကြုံ ကာ **<mwa' za kye>** 散乱, 杂乱, 狼籍: စားပွဲပေါ်မှာ စာအုပ်တွေ ~ နေတာပဲ။ 桌上书籍散乱不堪。

မွဲစားကြုံ ကာ **<mwa' zan kye>** = **မွဲစားကြုံ**

မွဲမွဲ ကာ **<mwa' mwa'>** ① 粉碎, 成粉末状: ~ ကြသည်။ 碎成粉末。② 散乱: ~ ကြမြှင့်၏။ 亂成一团。③ 松松脆脆: မွဲမွဲ၏။ လျှိုင်ကို ~ ကြပါ။ 把麻花炸脆一些。④ (虫类)蠕动: မွဲမွဲ၏။ လျှိုင်ကို ~ ကြပါ။ 虫子在地上蠕动着。⑤ 一般, 平常: ထို့သကဲ့ ~ မတင်မှတ်သင့်ပေါ်။ 不可对那人等闲视之。⑥ 轻轻地(拿): စာအုပ်မှာသွေးနေပြီဖြစ်၍ ~ ကိုပြု။ 书都糟朽了, 请轻点儿拿。